

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

အကောက်ခွန်ဦးစီးဌာန

ရုံးတွင်းညွှန်ကြားလွှာအမှတ်၊ ၂၂ /၂၀၂၅

အကြောင်းအရာ။ အမြန်စီမံခန့်ခွဲရန်လိုအပ်သော ကုန်ပစ္စည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း

ရည် ညွှန်း ချက်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၁-၉-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၃/၂၀၂၅)


၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အမြန်စီမံခန့်ခွဲရန်လိုအပ်သော ကုန်ပစ္စည်းများ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အလို့ငှာ ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ရည်ညွှန်းပါ အမိန့်ကြော်ငြာစာဖြင့် အတည်ပြုထုတ်ပြန်လိုက်သည့် ပူးတွဲပါ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအတိုင်း သိရှိလိုက်နာဆောင်ရွက်သွားကြရန် ညွှန်ကြားလိုက်သည်။

၂။ ဤညွှန်ကြားလွှာသည် ၁၆-၉-၂၀၂၅ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။



ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

မျိုးသီဟ၊ ညွှန်ကြားရေးမှူး(စီမံ)



စာအမှတ်၊ ၃၃ - ၀ ထ / ၂၀၂၅ (၂၁၅၂ )

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

ဖြန့်ဝေခြင်း

ဒုတိယညွှန်ကြားရေးမှူးချုပ် (အုပ်ချုပ်မှုနှင့်စီမံရေးရာ)

ဒုတိယညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးနှင့်အခွန်ကြီးကြပ်ရေး)

ဒုတိယညွှန်ကြားရေးမှူးချုပ် (နယ်ရုံးများကြီးကြပ်ရေး)

ညွှန်ကြားရေးမှူးများအားလုံး

ဒုတိယညွှန်ကြားရေးမှူးများအားလုံး

ဌာနခွဲများအားလုံး

တိုင်းဒေသကြီးနှင့်ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများအားလုံး

နေပြည်တော်ကောင်စီနယ်မြေအကောက်ခွန်ဦးစီးဌာနမှူးရုံး

OSS စစ်ဆေးရေးစခန်းများအားလုံး

အမြဲတမ်းစစ်ဆေးရေးစခန်းအားလုံး

အထူးစီးပွားရေးဇုန်များ (သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်)

မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများအားလုံး

မိတ္ထူကို

စီမံရေးရာဌာနစိတ် (အပို ၃ စောင်)

ရုံးလက်ခံ/မျှောစာတွဲ